

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(အထခ)-၀၃-၀၃

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ)နှင့် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)တို့ အရ
အထူးကုန်စည်ခွန်ကြေညာလွှာ ပေးပို့ရန်အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ ၂၀ - ၂၀ ဘဏ္ဍာရေးနှစ်၊ ----- သုံးလပတ်ကာလအတွင်း လူကြီးမင်း၏/ လူကြီးမင်းပါဝင်သော နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်း၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီ၊ ဖက်စပ်လုပ်ငန်း၊ အသင်း သို့မဟုတ် အဖွဲ့အစည်းသည် အထူးကုန်စည်များကို ထုတ်လုပ် ကြောင်း သို့မဟုတ် ပြည်ပသို့တင်ပို့ကြောင်းသိရှိရပြီး အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)နှင့် အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ(က)တို့အရ အထူးကုန်စည်ခွန်ကြေညာလွှာ ပေးပို့ရန် ပျက်ကွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

၂။ သို့ဖြစ်ပါ၍ အဆိုပါကာလအတွင်း ရရှိခဲ့သည့် လူကြီးမင်း၏ ရောင်းရငွေကို ပူးတွဲပါ ကြေညာလွှာပုံစံတွင် ပြည့်စုံမှန်ကန်စွာဖော်ပြ၍ ဤရုံးသို့ ----- ရက်နေ့ထက် နောက်မကျစေဘဲပေးပို့ရန် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ)နှင့် အထူး ကုန်စည်ခွန် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) တို့အရ အကြောင်းကြားပါသည်။

၃။ ဤအကြောင်းကြားစာနှင့်အညီ ဆောင်ရွက်ရန်ပျက်ကွက်ပါက ရနိုင်သရွေ့ အထောက်အထားများကို အခြေပြု၍ အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ဂ) အရ အခွန်စည်းကြပ်ခြင်း၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၇ အရ ဒဏ်ငွေတပ်ရိုက်ခြင်း၊ ပုဒ်မ ၇၈ အရ အရေးယူခြင်းတို့ကို ခံရဖွယ်ရှိကြောင်း အသိပေးအပ်ပါသည်။



တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

မိတ္တူကို

ရုံးလက်ခံ